

မာတိကာ

စာရေးသူ၏ အမှာစာ	(က)
အခန်း (၁) ဆန်းသစ်တီထွင်မှုများ	၁
အခန်း (၂) စိတ်ကူးဉာဏ် တိုးတက်အောင် ကြိုးစားနည်း	၉
အခန်း (၃) တွေးခေါ်ဖန်တီးနိုင်သည့်အမြင်	၃၅
အခန်း (၄) စိတ်ကူးဉာဏ်အသစ်များကို ရှာဖွေခြင်း	၄၅
အခန်း (၅) အာရုံငါးပါးကို လှုံ့ဆော်ပေးခြင်းဖြင့် အကျိုးပေးနိုင်သော စိတ်ကူး	၅၇
အခန်း (၆) သိသာသောအချက်ကို အမှီပြု၍ စိတ်ကူးထုတ်ခြင်း	၇၁
အခန်း (၇) အလုပ်ရှာဖွေရာတွင် သိသာထင်ရှားသောအချက် များကိုအသုံးပြုခြင်း	၇၈
အခန်း (၈) အဆက်မပြတ်သော ပြောင်းလဲမှုများ	၈၃
အခန်း (၉) များပြားလွန်းသော အလုပ်	၉၁

